

貌一样也想玩个痛快。

စိတ်လျော့? ကဲ <seit shaw> ①泄气，气馁： စိတ်မလျော့ပါနဲ့ ကူးစားကြည့်ပါအေး။ 别泄气，再努力试试吧！ ②(精神)松驰，放松： သူ့အန္တရာတွင်မနာရအောင် ~ ထားရမည်။ 拔牙时要放松才不疼。

စိတ်ဝိတက် နဲ့ <seit wi' tet> 千思万虑，心事： သူသည် ~ မျှေးလသည်နှင့်စာအုပ်ကိုဆျုံဖတ်လိုက်သည်။ 他心事重重便抽出一本书看。

စိတ်ဝေ ကဲ <seit wei> (罕)心里游移不定，犹豫不决

စိတ်ဝင်စား ကဲ <seit win za:> 感兴趣，有兴致： စာအုပ်ကို ~ စွာဖတ်နေသည်။ 兴致勃勃地看书。

စိတ်ဝမ်း နဲ့ <seit wan:/seit wun:> 心思，心绪，心胸，心怀 စိတ်ဝင်ကြီး ကဲ <seit wan: kyi:/seit wun: kyi:> (古)刚强，坚毅

စိတ်ဝမ်းကဲ့ ကဲ <seit wun: kwe:> 不和睦，不团结： ~ ကြော်အမျိုးပါပျက်စီးကြည့်မည်။ 倘若不团结，全民族都要毁灭。

စိတ်ဝမ်းချုံ ကဲ <seit wun: khya> (罕)放心，宽心

စိတ်ဝမ်းယော် ကဲ <seit wun: nge> 害怕，震惊

စိတ်ဝမ်းပြု ကဲ <seit wun: pyei> = စိတ်ပြု

စိတ်ဝိကေစားခြင်း နဲ့ <seit phwet g-za: gyin:> 一种猜测对方意图的游戏

စိတ်သဘော/စိတ်သဘောထား နဲ့ <seit dh-baw:/seit dh-baw: da:> 心地，为人： ~ မြှုပ်သည်။ 心地纯洁善良。 / ~ နှုသည်။ 心肠软。

စိတ်သောက်ချုံ ကဲ <seit thei let khya> 放心地，安心地，心中踏实： သူသည် ~ အောင်မရနိုင်။ 他不能踏实地睡。

စိတ်သောက နဲ့ <seit thaw: ka> 忧虑，焦虑

စိတ်သက် နဲ့ <seit ther> (按年龄来划分的) 智力水平： ၁၀၀သက်က-နှစ်ခုသော်လည်း ~ မှာ ၅ နှစ်အရွယ်သာရှိသည်။ 实际年龄八岁但智力却象五岁的孩子。

စိတ်သက်သာ ကဲ <seit ther tha> 心稍安，心情舒坦： ကြားရတဲ့သတ်းအတိုင်းဆိုယင်စိတ်မသက်သာစရာပဲ။ 如果真是传闻的那样，倒叫人心里够难受的。

စိတ်သန် ကဲ <seit than> 热衷于，专心于，醉心于： တော်ကို ~ နေလျှင်စိတ်မလေနိုင်။ 埋头于某件事的话，就不会心神不定。 / သား ~ ရာဘာသာရုပ်ကိုသင်ယူဖို့မို့ဘများကွင့်ပြုသည်။ 父母同意儿子选修他所喜欢的专业。

စိတ်သန္တာန် နဲ့ <seit than dan/seit th-dan> 内心感受，灵感

စိတ်အစာ နဲ့ <seit a-sa> 精神食粮

စိတ်အထင် နဲ့ <seit a-htin> 意料，想象，推测

စိတ်အာရုံ နဲ့ <seit a yon> 精神，注意力

စိတ်အား နဲ့ <seit a:> 情绪，意气： ~ ညီးယော်သည်။ 垂头

丧气。 / ~ တက်ကြသည်။ 意气风发。 / တော်လျှန်ရေး ~ ထက်သန်မှ 革命热情

စိတ်အားလက်အား ကဲ <seit a: let a:> 清闲，安心，轻松： ~ ဖြစ်ချင်ယင်ဘာအလုပ်မှုမလုပ်ပေါ်။ 图清闲就什么事也别干！

စိတ်အေးလက်အေး ကဲ <seit ei: let ei:> 无忧无虑，安安稳稳，安心，轻松： အလုပ်လက်မှုမဟုတ်သူဆိုတော့ ~ နောင့်သေးတာပေါ်။ 不是失业者当然还能安安稳稳地生活。

စိတ်အုံ ကဲ <seit on> 忧郁，烦恼

စိတ်အိုက် ကဲ <seit ait> 心烦，心乱： စိတ်လဲမဖြစ်စေခဲ့။ ဖို့လဲ လုပ်လိုင်လို့ ~ နေမိပါတယ်။ 不想这样又不能那样做，心情烦乱。 / စိုးစားမရသောကြောင့် ~ ၍၍နေ၏။ 想不出来，感到很心烦。

စိတ်ဥပါဒ် ကဲ <seit u' bat> 思虑；意想： မိုးရွာစော့ ~ သည်နှင့် တပြိုန်ကိုမိုးရွာပါမည်လော့။ 你想下雨就会下雨吗？

စုတ် I နဲ့ <sout> ①毛笔，画笔： ~ ချက် ပုံစံ，笔法 / ~ သူး ပုံစံ；文身的针尖 ②(刷油漆用)毛刷

③(雕漆器的)针 ④文身针 ⑤(占卜)吉兆，吉辰(指能找到好配偶或得到喜爱之物)： ~ ငင့်ဖို့သည်ဟုဖောင်ဆရာတော်လိုက်သည်။ 算命先生说将有吉兆。⑥(占卜)占卜者表示吉凶的方位图格： ~ အိုး ပုံစံ占卜者画的表示吉凶兆头的方位格子。⑦咂嘴声(表示惊讶、疼痛、惋惜等) ~ သတ်သည်။ 咂嘴。 / ~ တသတ်သတ်နှင့်မှန်။ 不断地咂嘴表示遗憾。⑧(古)表名词复数

II ကဲ <sout> ①被撕破，破烂，低贱： အကျိုး ~ သူးသည်။ 上衣撕破了。 / စက်ဘိုး ~ တစ်ဦး 一辆破自行车 ②反复地念(咒)：ဂါထာ ~ သည်။ 念偈陀。 / မန္တာန် ~ သည်။ 念咒文。③蓬松，蓬乱： အမွှေး ~ သည်နွေး 毛蓬乱的狗

④(诗)勇往直前 ⑤(古)混合 ⑥(古)死亡 III ကဲ <sout> (古)蛮横地，蛮干 စုတ်ခေါ် ကဲ <sout khaw> ①咂嘴表示惊讶、疼痛、惋惜或遗憾 ②咂嘴叫牛、马等停住脚步

စုတ်ချုံ ကဲ <sout khya> 破烂，低劣： ~ သောပညာရေး 低劣的教育 / ~ သောတဲ့ 破茅屋

စုတ်တဲ့ နဲ့ <sout tan> ①毛笔，画笔 ②(刷油漆用)毛刷 ③(雕漆器的)针 ④文身针

စုတ်ထိုး ကဲ <sout hto:> ①文身 ②壁虎叫 ③咂嘴(表惊讶、疼痛、惋惜或遗憾等感情)

စုတ်နှင့် ကဲ <sout nain> 运笔熟练；文身熟练： အလှန် ~ သည်လူ (笔法、刷油漆等)很熟练的人

စုတ်နှစ် နဲ့ <sout nout> 破烂，褴褛： ~ စွာဝတ်ဆင်သော့ 衣衫褴褛的人

စုတ်နှစ် ကဲ <sout hnuit> (罕) 勇往直前： ဖြစ်ချင်တိုင်ဖြစ်က ရေး ! ~ လို့သူး။ 不管怎么样也要一直走下去。